

သွားတာပဲ။ 到处找遍了。 / ~ လည်သည်။ 团团转。  
သဝေထိုး I နှ၊ <th-wei hto> 缅文符号 ဝေ 的名称 II က၊ <th-wei hto> 东逛西逛：တည့်တည့်မတ်မတ်ပြန်နေ၊ ရှောင် ~ မနေနဲ့။ 直接回去，不要东逛西逛。

သဝေမပြား ကဝ၊ <th-wei m-khya> 相同，原样，丝毫不差：  
သူ့မှာတဲ့အတိုင်း ~ လုပ်တယ်။ 按照他嘱咐的去办了。

သဝေမပြား ကဝ၊ <th-wei m-pya> 相同地

သဝင် နှ၊ <th-win> [植] 一种树

သဝက် / သဝန် နှ၊ <th-win / th-wun> [巴] 书信，(贺、唁 ……) 电，也有： ~ စာ၊ ~ စာခွေ၊ ~ စာလွှာ၊ ~ ဆက်စာ၊ ~ မှာစာ 等写法

သဝဏ္ဏ နှ၊ <th-wun na> [巴] 发音部位相同的字母

သဝန်ကြောင် က၊ <th-win kyaun> 妒忌，嫉贤妒能

သဝန်တို က၊ <th-win to> 妒忌，嫉贤妒能

သဝန်ဘွဲ့ နှ၊ <th-win bwe> 缅甸古代帝王授予大臣的勋衔

သဟ ဝ၊ <th-ha> 语尾，同သဟေး / ကောင်း ~ 好哇！

သဟမြစ် က၊ <th-ha' za' phyt> = သဟဇာတမြစ်

သဟဇာတ နှ၊ <th-ha' za ta> ①相配，谐调： ပြာမီးခိုးရောင်သည်မည်သည့်အရောင်အသွေးနှင့်မဆို ~ လိုက်ဖက်လျော်ညီ၏။ 浅灰色无论和什么颜色都配得起来。 ②连在一起，相连： မွေးသောအနံ့တွေလည်း ~ ဖွဲ့၍ပါလာကြသည်။ 一股香味也随之而来。

သဟဇာတမြစ် က၊ <th-ha' za ta' phyt> ①相配，谐调，融洽： သူ့ဟာဆရာတိုင်းနဲ့ ~ တယ်။ 他和每个老师都很融洽。 / ဒီအင်္ကျီဟာခင်ဗျားနဲ့ ~ တယ်။ 这衣服你穿很合适。 / ဆေးလိပ်နဲ့ကျနော် ~ မှာမဟုတ်ဘူး။ 吸烟对我来说是不适宜的。 ②一起，相连

သဟဇာတ်မြစ် က၊ <th-ha' zat phyt> = သဟဇာတမြစ်

သဟာ I နှ၊ <th-ha> [巴] 朋友，相好，朋辈 II နှ၊ <th-ha> 这样，如此： ~ လောက်ကြီးတဲ့မြွေကြီးတခါဘူးမှမတွေ့ဘူးဘူး။ 这样的大蛇世间罕见。 III ဝ၊ <th-ha> 加强语气用的语尾助词，“表示真……呐！”： လက်ကောက်ဝတ်လောက်တော့ရှိပါ ~ 真有手腕那么粗呐！

သဟာယ နှ၊ <th-ha ya> [巴] 朋友，盟友： ~ ပြုသည်။ 交朋友。 / ~ ဖွဲ့သည်။ 结盟，结交。 / ~ မိတ် 朋友 / ~ အဖွဲ့ 同盟 / ~ အသင်း 联谊会，俱乐部

သဟေ / သဟေ / သဟေး ဝ၊ <th-hei/ th-hei' / th-hei> 加强语气用的语尾助词，表示“真有……呐！”： ယုတ် ~ ။ 果真对呀！ / ငါပြော ~ ။ 真是我说的(又怎么样?)。

သဟဲ နှ၊ <th-he> 依靠，靠山，后盾： အဖော် ~ 伙伴 / အမှီ ~ 依靠 / ~ ပြုသည်။ 依靠，做后盾。

သဟက်မေး နှ၊ <th-het mwei> 深褐色的马 (迷信以为，会给主人带来不幸)

သဟောက် က၊ <th-haut> (罕) ①呵斥，吆喝： ~ သံ ငါ

喝声 ②肮脏

သဟောက်သဟ / သဟောက်သဟာ ကဝ၊ <th-haut th-ha'/th-haut th-ha> 盛气凌人： မှားသူက ~ ပြောနေသည်မှာမဆီလျော်လှပါ။ 自己错了还这样盛气凌人地说话是不合适的。

သဟောက်သဟဲ ကဝ၊ <th-haut th-he> = သဟောက်သဟ

သဟောက်သဟန် ကဝ၊ <th-haut th-han> = သဟောက်သဟ

သဟန် နှ၊ <th-han> 一种布名

သဟယ် နှ၊ <th-he> = သဟာယ

သဟသန်တံ နှ၊ <th-hat tha' nat> (诗) ①太阳 ②天帝

သအောက်သအုန် ကဝ၊ <th-aut th-on> (古) 面带怒色，面有愠色

သအုန်သအောက် ကဝ၊ <th-on th-aut> = သအောက်သအုန်

သာ I နှ၊ <tha> ①胜过，超过： ဒီအမျိုးအစားထက်တော့ ~ ပါတယ်။ 比这种强。②优美，美好，(歌声)动听： ရှုခင်း ~ သည်။ 风景优美。 / သီချင်းသံ ~ သည်။ 歌声悠扬动听。 / လေ ~ သည်။ 凉爽宜人。 / ခြေခင်းလက်ခင်း ~ သည်။ 路途安全。 / အခွင့် ~ တော့လာခဲ့ပါအုံးမယ်။ 以后有机会我再回来！ / ညီညာမှပြည့် ~ သည်။ 步调一致才能使国家繁荣起来。

II က၊ <tha> ①超过 ②发出光亮： လ ~ သည်။ 月色明媚。 ③(鸟) 啼鸣： ကျီး ~ သည်။ 乌鸦叫。 ④舒畅： နှလုံး ~ သည်။ 心情舒畅。 III ကဝ၊ <tha> 便于，သူများနားခံ ~ အောင်ပြောပါ။ 要谈得使人听起来顺耳。 / တယောက်ကောင်းလို၍အပေါင်းဆင်းရဲမဖြစ် ~ ။ 不能叫一个人受益，众人遭殃。 / ပြော ~ တဲ့အခါကျမှပြောပေါ့။ 方便的时候再说吧。 / အနားမှာလူစိမ်းရိုနေလို့သူ့ ကိုမေး ~ ဘူး။ 旁边有外人在，不便启齿问他。

IV ဝ၊ <tha> ①用于同一动词之间，意为“尽管”： ပြော ~ ပြောပါ။ 尽管说吧！ / သွား ~ သွားလိုက်ရပေမဲ့စိတ်မပျော်ဘူး။ 尽管去了，可心里不高兴。 ②表示仅仅，只是，只： ဝေါဟာရ၏အနက် ~ ဖော်ထားပြီးစစ်မြစ်ကိုကားပြေထားချေ။ 只注释词汇意义，没有解释词的来源。 / သူ ~ ပဌမရသွား၏။ 只有他得了第一。 / ကြိုးပမ်း ~ အောင်နိုင်သည်။ 只有努力才能成功。 / သတိမရသောကြောင့် ~ ယူမလာခဲ့ပေ။ 没有拿来，只是因为没有想到。

③用于名词后表示强调： မိုး ~ မရွာယင်အပင်တွေသေကုန်မှာပဲ။ 要是不下雨，树都得死光了。 / ဤအခြေအနေမျိုးတွင်ကြံကဲ့သို့လုပ်ရမည် ။ 在这种形势下，只能这样做。

သာကီ နှ၊ <tha gi> 释迦(族)

သာကီဆွေ နှ၊ <tha gi hswai> = သာကီမျိုး

သာကီနွယ် နှ၊ <tha gi nwe> = သာကီမျိုး

သာကီမျိုး နှ၊ <tha gi myo> 释迦族

သာကီဝင် နှ၊ <tha gi win> = သာကီမျိုး

သာကူ နှ၊ <tha g'1> [英sago] 西谷米： ~ ဝေ 西米 / ~